

ပျာ ကါ <pya> 仓皇, 慌张  
 ပျာကရာ ကဝါ <pya g-ya> 慌慌张张, 仓皇, 同义词有: ပျာကရိပျာကရာ၊ ပျာကရိပျာကရာ၊ ပျာကလိပျာကရာ၊ ပျာကလီးပျာကရာ၊ ပျာကလက်၊ ပျာကလတ်၊ ပျာကသီ၊ ပျာကသုတ် 等 / ~ ပြောလိုက်သည်။ 慌慌张张地说。  
 ပျာတိပျာလောင် ကဝါ <pya ti' pya laun> 慌里慌张, 慌慌张张: သာဖြစ်လာတာလဲ။ ~ နဲ့။ 干嘛这么慌张?  
 ပျာပျာလောလော ကဝါ <pya bya law: law:> = ပျာပျာလောင်လောင်  
 ပျာပျာလောင်လောင် ကဝါ <pya bya laun laun> 仓促, 慌忙, 忙乱  
 ပျာပျာဆတ် ကဝါ <pya bya th-le:> ①麻利, 赶忙: လူနာအသည်းအထန်ဖြစ်လို့သူ့ ဆွေမျိုးတွေ ~ လာကြတယ်။ 病人病情恶化, 亲友们急忙都赶来了。 ②殷勤  
 ပျာပျာသိသိ ကဝါ <pya bya thi dhi> = ပျာပျာလောင်လောင်  
 ပျာယာခတ် ကါ <pya ya khat> 忙乱, 慌忙, 慌乱  
 ပျာယာဆန်ခတ် ကါ <pya ya hsan khat> = ပျာယာခတ်  
 ပျာယိပျာယာ ကဝါ <pya yi: pya ya> 慌张, 慌乱, 匆匆忙忙  
 ပျာရတားဆိုက် ကါ <pya y-hta: hsait> = ပျာယာခတ်  
 ပျာလောင်ခတ် ကါ <pya laun khat> = ပျာယာခတ်  
 ပျာလောင်ရိုက် ကါ <pya laun yait> = ပျာယာခတ်  
 ပျာလှုပ်လှုပ် ကဝါ <pya shat shat> 毛手毛脚, ~ လုပ်နေယင်သူများအထင်သေးခံရမယ်။ 如果办事毛手毛脚, 就会让人瞧不起。  
 ပျား နါ <pya:> 蜜蜂, 有: ~ ကြီးယင် ~ | သစ်ခေါင်း ~ | ခွေးလှေ ~ | မှေးလိမ် ~ 等种  
 ပျားကောင်နု နါ <pya: gaun nu'> 幼蜂  
 ပျားကြီး နါ <pya: gyi:> 一种较大的蜂: ~ ရည် 从一种大蜜蜂巢中取得的蜂蜜  
 ပျားစလက် နါ <pya: s-let> = ပျားသလက်  
 ပျားစားထက်စေး ကဝါ <pya: za: let hsei:> 全部干净地: ပညာသင်တဲ့အခါစိတ်ဝင်စားမှုမရှိယင်သင်ပြီးသားစာတွေဟာ ~ ဖြစ်သွားမှာပဲ။ တာမှမှတ်မိမှာမဟုတ်ဘူး။ 如果没有兴趣, 学过的东西很快都会忘记什么也记不住。  
 ပျားစွဲ I နါ <pya: zwe:> 【建】门上两边的雕花装饰 II ကဝါ <pya: swe:> 蜂类做蜂窝  
 ပျားစွဲလဲ နါ <pya: zwe: la'> = တန်ခူး  
 ပျားဆွဲ နါ <pya: zwe:> 前腹肉象蜂窝似地下垂的牛(缅甸人认为这类牛有缺陷)  
 ပျားတမ နါ <pya: d-ma'> 蜂群  
 ပျားတူ နါ <b-du> = ဝဆုပ်ပန်  
 ပျားတူရက် နါ <b-du hnget> = ဝတူရက်  
 ပျားတူတ် နါ <b-du dan> = ဝလူတ်

ပျားတူအံ နါ <b-du on> 大黄蜂窝: ~ ကိုခွတ်နဲ့မဆွနဲ့။ 不要用棍子捅马蜂窝!  
 ပျားတူအံလိုက် ကါ <b-du on lait> 成蜂窝状  
 ပျားတူအိမ် နါ <b-du ein> 大黄蜂窝  
 ပျားတုတ် ကါ <pya: tout> (蜂) 螫  
 ပျားထုပ်ပန် နါ <pya: dout p-ni> = ဝဆုပ်ပန်  
 ပျားနို့ နါ <pya: no'> 蜂乳  
 ပျားပန်းခပ် ကါ <pya: ban: khat> (喻) 繁忙, 忙碌, 来往频繁: နိုင်ငံအရပ်ရပ်မှလာရောက်လေ့လာသူများမှာ ~ ပျားပြားလှသည်။ 从全国各地前来参观学习的人蜂拥而至。  
 ပျားဖယောင်း နါ <pya: ph-yaun:> 蜂蜡  
 ပျားဖွပ် ကါ <pya: phut> 取蜜  
 ပျားဖွပ်ငှက် နါ <pya: phut hnget> 蜂鸟  
 ပျားသုရင်မ နါ <pya: b-yin ma'> 蜂王  
 ပျားမုန့် နါ <pya: mon'> = ပုန်ကြာစေ့  
 ပျားမွှေးအုံ နါ <pya: mwei: on> 蜂箱  
 ပျားမဲ့ နါ <pya: mwe:> 蜜蜂  
 ပျားရည် နါ <pya: yi/ pya: yei> 蜂蜜  
 ပျားရည်ဆမ်း နါ <pya: yei zan:> (香蕉、菠萝蜜、芒果、菠萝等) 甜如蜜的水果  
 ပျားရည်ဆမ်းခရီး နါ <pya: yei zan: ky-yi:> 蜜月旅行  
 ပျားရည်ဆမ်းငှက်ပျော နါ <pya: yei zan: hnget pyaw:> 青蜜蕉 Musa Paradisiaca (Var. dacca)  
 ပျားရည်ဆမ်းလဲ နါ <pya: yei zan: la'> 蜜月  
 ပျားရည်နှင့်ဝမ်းချ ကါ <pya: yei ne' wun: khya'> (喻) 好言相劝: 给甜头进行哄劝  
 ပျားလှို နါ <pya: l-bo'> 蜂房上半部, 蜂巢内储蜜的三角形小室, 储蜜的地方  
 ပျားလည်ဘို့ နါ <pya: l-bo'> = ပျားလှို  
 ပျားလုပ်သား နါ <pya: lout tha:> 工蜂  
 ပျားသကာ နါ <pya: th-ga> 蜜糖: ပါးစပ်က ~ | ဝိတ်ထဲကခါးတမာ။ (成) 口是心非, 口蜜腹剑 / ~ စကား 甜言蜜语  
 ပျားသလက် နါ <pya: th-let> 蜂房下部(蜂排卵、幼蜂成长的地方), 也叫 ပျားစလက်  
 ပျားသွန် နါ <pya: thun> 蜂群遗弃的蜂窝  
 ပျားအုံ နါ <pya: on> 蜂窝, 蜂巢, 蜂箱  
 ပျားအုံစင် နါ <pya: on sin> 蜂箱中的巢框  
 ပျားအိမ် နါ <pya: ein> 蜂窝  
 ပျားဥ နါ <pya: u'> 蜂卵  
 ပျူ နါ <pyu> 骠族(公元前至公元九世纪在缅甸、သရားခေတ္တရာ၊ ဝိသနိုး၊ ဟန်လင်း 等地区居住的一民族)  
 ပျူငှာ I ကါ <pyu hnga> 殷勤, 好客: ပျူပျူငှာငှာညှိမ်းသည်။ 殷勤招待。 II နါ <pyu hnga> 好客 III ကဝါ <pyu hnga> (罕) 合乎情理(诗歌中用)